

## တိုက်စိုး၏ စာပေဝေဖန်ရေးဆောင်းပါးများအပေါ် လေ့လာချက်

\* သီတာလွင်

### စာတမ်းအကျဉ်း

ဤစာတမ်းသည် တိုက်စိုး၏ စာပေဝေဖန်ရေးဆောင်းပါးများအပေါ် လေ့လာချက် စာတမ်း ဖြစ်ပါသည်။ ဆရာတိုက်စိုးသည် စာပေဝေဖန်ရေးဆောင်းပါးများကို လေ့လာရှုံး အသုံးပြုသည့် ဝေဖန်ရေးနည်းစနစ်များနှင့် အခြားစာရေးသူ များ၏ လက်ရာများအပေါ်တွင် ဝေဖန်သုံးသပ်ပုံတို့ကို လေ့လာတင်ပြထား ပါသည်။ တိုက်စိုး၏ စာပေဝေဖန်ရေးဆောင်းပါးများအပေါ် လေ့လာချက်ကို ဆွေးနွေးရှုံး (၁) ဦးလတ် (၂) ဂိမ့်နှင့်၏ စာပေအမြင် (၃) ဦးဖိုးကျား၏ စာ စသည့် ဝေဖန်ရေးဆောင်းပါးများကို လေ့လာသုံးသပ် တင်ပြထားပါသည်။ တိုက်စိုးသည် အခြားစာရေးဆရာများ၏ စာပေများကို လေ့လာရှုံး အတွင်း ဝေဖန်ရေးသက်သက်သာမက အပြင်ဝေဖန်ရေးကိုပါ ထည့်သွင်းစဉ်းစား၍ သုံးသပ်ထားပါသည်။ တိုက်စိုး၏ စာပေဝေဖန်ရေးအမြင် နှစ်မျိုးလုံးကို ထုတ်နှစ် လေ့လာတင်ပြထားပါသည်။

သေ့သူချက်ဝေါဟာရများ - ဝေဖန်ရေး၊ နှစ်းစား၊ အပြင်ဝေဖန်ရေး၊  
အတွင်းဝေဖန်ရေး။

### နိဒါန်း

ဆရာတိုက်စိုး ရေးသားပြုစုခဲ့သော စာပေများထဲတွင် ဝေဖန်ရေးစာပေ များလည်း ပါဝင်ပါသည်။ ဒီနှစ်းမတ်ပုံပြင်ဆရာ အန်းဒါးဆင်း၊ မြန်မာနိုင်ငံရောက် နိုင်ငံခြားသားများ၏ အမြင်ဖြင့် ရေးသားသော ခရီးသွားစာပေဆိုသည့် နိုင်ငံခြားသား တို့၏ စာပေများအပေါ်၌လည်း ဝေဖန်ရေးပြုခဲ့ပါသည်။ ဂျို (L.A.Goss) ပြုစုသည့် ဝေသွှေ့ရာဇာတ်ဝါယာ ကျောင်းသုံးစာအုပ်အဖြစ် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့ ရသည်။ အက်လိပ်ကြေားများ၊ တရာတ်၊ ကုလားများ အတွက် နားလည်ရန် ခက်ခဲသည်။ ထိုသူများအတွက် ဝေသွှေ့ရာဇာတ်ဝါယာကို အက်လိပ်ဘာသာဖြင့် သင်ပေးသည်။ ထိုအခါ ရန်ကုန်(ကောလီဂျိုယိတ်) ဟိုက်စကူးကျောင်းဆရာ ရှိုက် (O.White)က ဝေသွှေ့ရာဇာတ်ဝါယာကို အက်လိပ်ဘာသာဖြင့် ထုတ်ဝေသည်။ ထိုအတူ ပညာဝန် 'ဂျို'လည်း အက်လိပ်ဘာသာဖြင့် ထုတ်ဝေသည်။ ထိုနည်းဖြင့် ကျောင်းအချို့တွင် အက်လိပ်ဘာသာဖြင့် ဝေသွှေ့ရာဇာတ်ကို သင်ကြားကြသည်။ ထိုစာအုပ်ကို ဆရာတိုက်စိုးက ဝေဖန်ရာ တွင်မူ စာအုပ်ပါပန်းချို့ပုံများသည် မြန်မာ့လက်ရာသန့်သန့်များ ဖြစ်ပုံ၊ မြန်မာတို့၏

\* ဒေါ် ကထိက၊ မြန်မာစာဌာန၊ မအူပင်တဗ္ဗာသိလ်

ဆင်ယင်ထုံးဖွဲ့မှာ၊ ယဉ်ကျေးမှာ တစ်စိတ်တစ်ပိုင်းကို ဖော်ပြနေပုံဆိုသည့် ပန်းချီ ရူထောင့်ကို ထည့်သွင်းသုံးသပ်ဝေဖန်ထားပါသည်။

မြန်မာစာရေးဆရာများထဲမှ ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သော ဦးပုညော ကာကဝလိယမယားဝတ္ထု၊ ဝေသုန္တရာဇ်ဝတ္ထုတို့ကို လေ့လာတင်ပြထားပါသည်။ ဦးပုညော ကာကဝလိယမယားကို သုံးသပ်ရာ၏ အဋ္ဌကထာတွင် ပါရိုပြီးဖြစ်သော ဓာတ်လမ်းကို ဝတ္ထုတို့အဖြစ် ပြန်လည်ရေးဖွဲ့ရာ၏ ကာကဝလိယမယား၏ စရိတ် အဖွဲ့ကို သက်ဝင်လှပ်ရားပြီး သဘာဝကျအောင် ရေးသားနှင့်ပုံကို လေ့လာတင်ပြထားသည်။ ထိုအဖွဲ့သည် သဘာဝကျပြီး ရယ်မောဆွင်ပြီးဖွံ့ဖွံ့ဖြစ်သည်။ လူသဘာဝ အဖွဲ့ကောင်းကို ရေးသားရာ၏ စာရေးသူသည် ဒီဇိုင်းလောကွြှုရှိသော လူစရိတ်၊ လူသဘာဝများမှယူ၍ ခံစားရေးဖွဲ့သည်ဟု သုံးသပ်ထားသည်ကို တွေ့ရသည်။ ရေးစာပေအပေါ်၌ ခေတ်အမြင်နှင့် သုံးသပ်ပြထားသည်ကို တွေ့ရသည်။

ဆရာတိုက်စိုးသည် ကိုလိုနိုင်ခေတ် မြန်မာစာရေးဆရာများထဲမှ ဦးလတ်၊ ဦးဖိုးကျား၊ ပိမိုးနှင့်၊ သိပ္ပံ့မောင်ဝ၊ ဇော်ရှိ၊ သိန်းဖေဖြင့်တို့၏ စာပေများကို ဝေဖန် သုံးသပ်ထားသည်။ ဇော်ရှိ၏ဝတ္ထုတို့များကိုသုံးသပ်ရာ၏ တိုက်စိုးက ဇော်ရှိသည် မြန်မာရုံးရာဇ်လေ့၊ မြန်မာမှုနှင့် အကျမ်းတဝ်ရှိသည့်အလျောက် သူ၏ဝတ္ထုများတွင် တော်ရှိပ်၊ တောင်ရှိပ် လွမ်းနေသည်။ ဇာတ်စကား၊ ပိဋ္ဌကျမ်းဂန်စကား၊ ထီးသုံးနှင့်သုံးစကား၊ ကျေးလက်စကားတို့ကို သူ့နေရာနှင့်သူ ပိုပိုပြင်ပြင် သုံးစွဲထားသည်ဟု သုံးသပ်ပြထားသည်။

သိပ္ပံ့မောင်ဝ၏ စာပေလက်ရာများကို သုံးသပ်ရာတွင်မူ ဆရာတိုက်စိုးက စာပေများ ရေးဖွဲ့တင်ပြဟန်ရူထောင့်မှ သုံးသပ်ပြထားသည်။ သိပ္ပံ့မောင်ဝသည် စာပေ ရေးဖွဲ့ရာ၏ လူနှုန်းသိက္ဗာကြီးနှင့်မဟုတ်ဘဲ စာဖတ်သူနှင့် ရင်းနှီးသည့်လေသံပါအောင် ရေးနှိုင်သည်။ စိတ်ထဲတွင် ခံစားရသည့်အတိုင်း ရေးဖွဲ့သည်ဟု ဖော်ပြထားပါသည်။

သိန်းဖေဖြင့်၏ ဝတ္ထုတို့များကို သုံးသပ်ရာ၏ စာရေးသူက သုခုမပညာ ပြောက်သည်။ လေးနှက်သော အစိပ္ပာယ်မပါသော်လည်း သူ့နေရာနှင့်သူ ချစ်စရာ ကောင်းသည်။ ဇာတ်လမ်း၊ ဇာတ်ကွက်၊ လူစရိတ်အဖွဲ့၊ ကာလဒေသတို့ကို နေရာတကျ ရောယူက်ပေါင်းစည်း၍ အိုးတန်ဆန်ခတ် တင်ပြနိုင်သည်။ ဝတ္ထု၏ အကိုရပ် များသည် အဆင်ပြေညီညွတ်သည်ဟု မှတ်ချက်ချထားပါသည်။

ဦးလတ်၏ ရွှေပြည်စိုးဝတ္ထုနှင့် စံပယ်ပင်ဝတ္ထုများကို ဝေဖန်ရာတွင်မူ ဦးလတ်၏ ဝါသနာ၊ စရိတ်၊ ဘဝနှင့် ဦးလတ်ကျင်လည်ခဲ့သော ခေတ်နောက်ခံများကို အလေး

ပေး၍ သုံးသပ်ထားသည်။ စာပေသည် စာရေးသူ၏ ဘဝပတ်ဝန်းကျင်နှင့်မကင်းဆိုသည့် အမြင်ကို တင်ပြထားပါသည်။

ပီမိုးနှင်း၏စာပေအမြင်ကို သုံးသပ်ရာ၌ ပီမိုးနှင်း၏ ဝေဖန်ရေးစာပေများကို ကိုးကား၍ ခေတ်မိုးသစ်လွှင်သော ပီမိုးနှင်း၏စာပေအမြင်ကို ဂုဏ်ပြထားသည်။ ဦးဖိုးကျား၏စာကို သုံးသပ်ရာ၌ ဦးဖိုးကျား၏ ဘဝအတွေ့အကြံ၊ စေတနာတို့နှင့် စာပေကိုဆက်စပ်၍ တင်ပြလေ့လာထားသည့် အမြင်များကို တွေ့ရပါသည်။

ဤစာတမ်းတွင် ဆရာတို့ကိုဖိုး၏ ဝေဖန်ရေးစာပေများထဲမှ ဦးလတ်၊ ပီမိုးနှင်း၏ စာပေအမြင်၊ ဦးဖိုးကျား၏စာ ဆိုသည့် ဆောင်းပါး(၃)ပုဒ်ကို လေ့လာတင်ပြသွားမည် ဖြစ်ပါသည်။

## ၁။ ဝေဖန်ရေးဟူသည်

စာပေအနုပညာပစ္စည်းတစ်ခုကို စာရေးသူသည် တွေ့ကြခံစားပြီးနောက် မိမိ၏စိတ်ကူးဉာဏ်နှင့် ဖန်တီးရေးဖွဲ့သည်။ စာဖတ်သူတို့က ထိုစာပေအနုပညာ၏ အကောင်းအဆိုးများကို ခံစားကြသည်။ ခံစားမှုထက်လွန်၍ ဆင်ခြင်စဉ်းစားနှင့်သူတို့က ဆင်ခြင်သုံးသပ်ကြသည်၊ ဝေဖန်ကြသည်။ ထိုသို့ ဝေဖန်ရာတွင် နှုန်းစံများကို အသုံးပြုလေ့ ရှိသည်။ နှုန်းစံနှင့်ပတ်သက်၍ ခေါ်လော်အောင်က-

“နှုန်းစံ ဆိုသည်မှာ ဤသို့ဟုပုံပေးလျှင် ကောင်းသည်။  
ဤသို့ဟုပုံပေးလျှင်သည် မကောင်း။ ဤနေရာတွင်  
ဤသို့ရေးဖွဲ့သင့်သည် စသည်ဖြင့် ကြိုတင်ဆုံးဖြတ်ချက်များကို  
ဆိုလိုပါသည်”<sup>၁</sup>

ဟု ဆိုထားပါသည်။ ကြောင်းကျိုးဆက်စပ်မှုရှုထောင့်မှ ကြည့်လျှင်လည်း အသင့်ယူတို့ရှိမရှိကို လေ့လာကြပါသည်။ ထိုသို့ ကောင်းသည်၊ ဆိုးသည်ဟု သုံးသပ်ခြင်းကိုပင် ဝေဖန်သည်၊ အကဲဖြတ်သည်၊ တန်ဖိုးဖြတ်သည်ဟု ခေါ်ဝေါ်ပါသည်။ စာပေသဘော တရားတွင် နှစ်မျိုး ပိုင်းခြားထားပါသည်။ တစ်မျိုးမှာ ကဗျာ၊ ဝတ္ထာ၊ စသော အနုပညာ ပစ္စည်း၏ အတွင်းစာသားမှ ရရှိသော သဘောတရားများ ဖြစ်ပါသည်။ ယင်းကို INTERNAL / TEXTUAL သဘောတရားများဟု ခေါ်သင့်သည်။

အနုပညာပစ္စည်း၏ အတွင်းမှာ မဟုတ်သော (သို့) စာသား မဟုတ်သော သဘောတရားများလည်း ရှိပါသည်။ ယင်းကို CONTEXTUAL သဘောတရားများ

<sup>၁</sup> ခေါ်လော်အောင်၊ ၂၀၀၄၊ ၂၇၈။

ဟု ခေါ်ပါသည်။ အတွင်းဝေဖန်ရေးသည် အနုပညာပစ္စည်းတစ်ခုရှိ စာသားများကို ကြည့်၍ အကောင်းအဆိုး ဝေဖန်ခြင်းကို ခေါ်သည်။ အပြင်ဝေဖန်ရေးမှာမူ အနုပညာ ပစ္စည်း၏ ပြင်ပဖြစ်သော စာရေးသူ၏ဘဝပတ်ဝန်းကျင်၊ ခေတ်ပတ်ဝန်းကျင်၊ လူမှု ပတ်ဝန်းကျင် စသည်တို့နှင့် ဆက်စပ်၍ သုံးသပ်ဝေဖန်သော ဝေဖန်ရေး ဖြစ်သည်။ ဝေဖန်ရေးတွင်လည်း ထိုအချက်များကိုအခြေခံ၍ အတွင်းဝေဖန်ရေး (INTRINSIC) နှင့် အပြင်ဝေဖန်ရေး (EXTRINSIC) ဟု နှစ်မျိုး ရှိသည်။ ဝေဖန်ရေးနှင့်ပတ်သက်၍ ဖော်ပော်အောင်က-

“အကောင်းအည့် ခွဲခြားခြင်း ဟူသည် ဝေဖန်ရေး၏သူချက် ဖြစ်သည်။ တန်ဖိုးဖြတ်ခြင်း EVALUATION ဟူလည်း ခေါ်နိုင်သည်။ တန်ဖိုးဖြတ်ချက်များ VALUE - JUDGEMENT ပေးခြင်း ဟူလည်း ခေါ်နိုင်သည်။ ဝေဖန် ဟူသော စာသား၏ မူလအဓိပ္ပာယ်ကိုက အကောင်း၊ အဆိုး၊ အကျိုးအပြစ် ခွဲခြားပြခြင်း ဟူသော သဘောပါဝင်နေဖြီဖြစ်ကြောင်း သတိပြုသင့်သည်။ အကြဖြတ်သည်ဟူလည်း နားလည်အပ်ပါသည်။ ထိုသို့ ကောင်း/ ည့် တန်ဖိုးဖြတ်ခြင်းပါမှ ‘ဝေဖန်ရေး’ အရာမြောက်သည်ဟု နားလည်အပ်ပါသည်”

ဟု ဆိုထားပါသည်။

အတွင်းလေ့လာမှု ဆိုသည်မှာ စာပေအနုပညာပစ္စည်းတစ်ခုခု၏ ပင်ကိုယ်ထည် ကိုသာလျှင် လေ့လာခြင်းမျိုး ဖြစ်သည်။ ထိုလေ့လာနည်းတွင် အနုပညာပစ္စည်းနှင့် ဆက်စပ်နေသော အခြားသောအကြောင်းအရာများ၊ အခြေအနေများ၊ ဖြစ်ရပ်များ၊ ထင်မြင်ချက်များကို ဖယ်ရှားထားသည့် နည်း ဖြစ်သည်။ အနုပညာပစ္စည်း၏ ပင်ကိုယ်ထည်၌ ပါဝင်သော ကြားခံဘာသာစကားကို လေ့လာခြင်း ဖြစ်သည်။ အပြင်လေ့လာမှုမှာ စာပေလေ့လာမှုတစ်ရပ် (ကဗျာ၊ ဝတ္ထု) စသည်တွင် ဖန်တီးသူ ကဗျာဆရာ၊ ဝတ္ထုဆရာတို့ ရှိသည်။ စာရေးသူတို့၏ စရိတ်သဘာဝ၊ အတွေးအခေါ်၊ အယူအဆ၊ ဉာဏ်ပညာအဆင့်အတန်း၊ သူ့ခေတ်အမြဲအနေနှင့် သူ၏ဘဝအတွေးအကြံ၊ သူဆက်ခံခဲ့သော စာပေ၊ အနုပညာတို့၏ အစဉ်အလာတို့ကို ထည့်သွင်းစဉ်းစား၍ လေ့လာသောနည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အပြင်လေ့လာနည်း (သို့) ဝေဖန်ရေးသည် ကျယ်ကျယ်ပြန်ပြန် နှင့် အချိန်ကာလကြာမြင့်စွာ ထွန်းကားနေခဲ့သည်။ ကိုလိုနီခေတ်တစ်လျှောက်လုံးတွင်

<sup>°</sup> ဖော်ပော်အောင်၊ ၂၀၀၄၊ ၃၁။

ထွန်းကားခဲ့သော စာပေလေ့လာမှုများကိုကြည့်လျင် အပြင်လေ့လာမှုနည်းကို အသုံးများသည်ကို တွေ့ရသည်။ အပြင်လေ့လာနည်း ထွန်းကားခဲ့သည်မှာ ကမ္မာ့ဗုဒ္ဓလည်းကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အနုပညာသမား၏အဆ္ဗားဖွံ့ဖြိုးနှင့် ယုဉ်တွဲလေ့လာမှုသည် ၁၆ ရာစွဲခန်းကပင် ပေါ်ထွန်းခဲ့သည်။ ထိုလေ့လာနည်းသည် ၁၈ ရာစွဲ၊ ၁၉ ရာစွဲ တစ်လျောက်လုံးတွင် အထွန်းကားဆုံး လေ့လာနည်း ဖြစ်သည်။ သိပ္ပါပညာထွန်းကားလာသော ခေတ်တွင်မူ စာပေအနုပညာကို တိကျသေချာစွာ လေ့လာရန် စိတ်အားထက်သန်လာသည်။ ထို့ကြောင့် ဝေဖန်သူ၏အကြိုက် ဆန္ဒစွဲများ လွှမ်းမိုးနေသော ဝေဖန်ရေးမှတစ်ဆင့် ကြောင်းကျိုးဆက်စပ်မှုရှိသော လေ့လာမှုသို့ ကူးပြောင်းခဲ့ကြသည်။ အထက်ဖော်ပြပါ ဝေဖန်ရေးနှစ်မျိုးအပြင် ဝေဖန်ရေးသစ် NEW CRITICISM ပေါ်ထွန်းလာသည်။ ဝေဖန်ရေးသစ်သည် စာပေအကြောင်းအရာသက်သက်ကိုသာ လေ့လာခြင်း မဟုတ်ဘဲ စာပေကို လေ့လာသည့် အတွင်းဝေဖန်မှုသောာပင် ဖြစ်သည်။

မြန်မာစာပေဝေဖန်ရေးသည် သဏ္ဌာတအလက်းကျမ်းများကို အခြေခံခဲ့သည်။ ထိုကျမ်းများက သတ်မှတ်သော အလက်းစနစ်များ၊ စံများ၊ စည်းကမ်းများဖြင့် စာပေကို သုံးသပ်သည်၊ တိုင်းတာသည်၊ စံထိုးသည်။ ကဗျာများကို သုံးသပ်ဝေဖန်ရာတွင် အသုံးပြုသောနည်းကို မြင်က-

“အလက်းဆရာ၏အဆိုမှာ ကဗျာဆရာသည် ကိုယ်ပိုင်ထိုးထွင်း  
ဉာဏ်ဖြင့် ဆန်းသစ်သောစာကို တိုထွင်နိုင်ရမည်။ ခေတ်သုံး  
လောကပါဟာရကို အစဉ်အတိုင်း ကောင်းစွာသိရမည်။ အသင့်ယုတ္တိ  
ရှိအောင် ဖွဲ့တတ်ရမည်။ ဘာဝ၊ ဝိဘာဝ၊ အနာဘာဝ ပါအောင်  
စီကုံးရမည်။ ထိုသို့သော စာသည် အရည်အချင်းရှိသော စာ  
ဖြစ်သည်”

ဟု ဆိုထားပါသည်။

ဝေဖန်ရေးစာပေများသည် ကိုလိုနီခေတ်ခန်းကပင် စတင်ပေါ်ထွန်းခဲ့သည်။ သိပ္ပါမောင်ဝသည် မကို-ဦးကေတုကျောင်းသားကလောင်အမည်ဖြင့် ၁၉၃၅ ခုနှစ်တွင် ကာလပ်ဝတ္ထုများအကြောင်းနှင့် မြန်မာပြောတ်များအကြောင်းကို ကြီးပွားရေး မဂ္ဂဇင်း၌ ဝေဖန်သုံးသပ်ပြခဲ့သည်။ ဝတ္ထုများကို ဝေဖန်သုံးသပ်ရာ၌ ေတ်လမ်းဆင်ပုံ အသင့်ယုတ္တိ ရှိမရှိနှင့် ထပ်တလဲလဲ ပုံစံတူဇောတ်လမ်းဆင်တတ်ပုံများကို ထောက်ပြခဲ့သည်။ ဆရာတော်ရှိသည် ၁၉၃၄နှင့် ၁၉၃၆ ခုနှစ်များတွင် ဂန္ဓာလောကမဂ္ဂဇင်း၌

<sup>°</sup> ဝေဖန်ရေးစာပေစာတမ်းများ(ပတ္တဲ့)၊ ၁၉၃၆၊ ၁၇။

စာပေဝေဖန်ရေးဆောင်းပါး (၆)စောင် ရေးခဲ့သည်။ ဆရာတော်ကျိုး စာပေဝေဖန်ရေး အမြင်မှာ-

“ဖန်တီးဖွဲ့ဆိုသော စာမျိုးသည် စာရေးဆရာတို့၏ စောနာကို  
လည်းကောင်း၊ စိတ်ကူးညက်ကိုလည်းကောင်း၊ အတွေ့အကြံ့  
အကြားအမြင်တို့ကိုလည်းကောင်း အမြိုပြုနေသည်။ စောနာကြီးလျင်  
ခံ့ညားသောစာ ဖြစ်ထွန်းနိုင်သည်။ စိတ်ကူးညက်ထက်မြက်လျင်  
နက်နဲ့သောစာ ဖြစ်ထွန်းနိုင်သည်။ အတွေ့အကြံ့ အကြားအမြင်  
နှုံစပ်လျင် ကျယ်ဝန်းသောစာ ဖြစ်ထွန်းနိုင်သည်။ အားလုံးစုံလျင်  
စာမနောမယ ဖြစ်ထွန်းနိုင်သည်”

ဟု ဆိုမိန့်ခဲ့ပါသည်။

ဒေါက်တာလှဖေသည် ၁၉၃၇နှင့် ၁၉၃၈အတွင်း၌ ကန္တလောကမဂ္ဂောင်းတွင်  
စာပေဝေဖန်ရေး ဆောင်းပါးများ ရေးသားခဲ့သည်။ ဒေါက်တာလှဖေသည် စာပေ  
ဝေဖန်ရာ၌ နှိုင်းယဉ်ဝေဖန်နည်းကို အများဆုံးသုံးခဲ့သည်။ မြင်က ဦးဖေမောင်တင်၏  
မြန်မာစာပေသမိုင်းသည် ၁၉၃၈-၁၉၃၉ တွင် ပေါ်ထွက်လာသည်။ စာပေသမိုင်းဟု  
ဆိုထားသော်လည်း စာပေဝေဖန်အကဲဖြတ်ရေးနှင့် မကင်းနိုင်ကြောင်း ဖော်ပြုးလျင်-

“ဦးဖေမောင်တင်သည် စာပေဝေဖန်အကဲဖြတ်ရာ၌ သမိုင်းစဉ်အရ  
ဝေဖန်နည်း၊ နှိုင်းယဉ်ဝေဖန်နည်း၊ အတွေ့အကြံ့နှင့် စပ်ဟပ်ဝေဖန်နည်း၊  
သဘေသက်ရောက် လွှမ်းမိုးမှုပြ ဝေဖန်နည်း၊ တန်ဖိုးအကဲဖြတ်နည်း  
စသော ဝေဖန်နည်း အမျိုးမျိုးကို အသုံးပြုခဲ့သည်”

ဟု ဆိုမိန့်ခဲ့ပါသည်။

စာပေအပါအဝင် အနုပညာရပ်အားလုံးတွင် ရသခံစားမှု သဘောထားနှင့်  
ဝေဖန်ရေး သဘောထား ဟူ၍ နှစ်မျိုးရှိသည်။ ထိုအကြောင်းများကို ဇော်ဇော်အောင်က  
သရဖူဆောင်းပါးများစာအုပ်တွင်-

“ထိုသဘောထားနှစ်ရုပ်မှာ ရသခံစားမှု သဘောထား၊ ဝေဖန်မှု  
သဘောထား ဖြစ်သည် ရသခံစားမှု သဘောထားသည် တန်ဖိုး  
ထားသူ အတွေ့ထွေပရိသတ် (၁) တန်ဖိုးထားသူ အတွေ့ထွေ  
ပရိသတ်က ထားရှိသော သဘောထား ဖြစ်ပါသည်။ ဝေဖန်ရေး

<sup>၁</sup> ဝေဖန်ရေးစာပေစာတမ်းများ(ပတ္တာ)၊ ၁၉၈၆၊ ၃၂။

<sup>၂</sup> ဝေဖန်ရေးစာပေစာတမ်းများ(ပတ္တာ)၊ ၁၉၈၆၊ ၄၁။

သဘောထားသည် တန်ဖိုးဖြတ်သူ ပညာရှင်နှင့် ဒဿနဆရာ၊  
ဝေဖန်ရေးဆရာက ထားရှိသော ဝေဖန်ရေးသဘောထား ဖြစ်ပါသည်”

ဟု ဆိုထားပါသည်။ ရသခံစားမှုသဘောထားဆိုသည်မှာ-

“အနုပညာတစ်ရပ်ရပ်နှင့် တွေ့ဆုံးကြိုက်သည့်အခါ ပရီသတ်  
တစ်ယောက်ယောက်က ခံစားကြည်နှီးမှုရရန်အတွက် သက်သက်  
မျှသာ ခံစားသည်။ အခြားရည်ချယ်ချက်များ၊ အခြားအကျိုးကို  
မမျှော်ကိုး၊ နှစ်သက်ကြည်နှီးမှု ရရန်အတွက် သက်သက်မျှသာ  
ခံစားသောသူသည် ရသသဘောထားဖြင့် ခံစားသည်။ သို့မဟုတ်  
ထိုသူတွင် ထိုသို့ခံစားစဉ် ရသခံစားမှုသဘောထား တည်ရှိ  
နေသည်”

ဟု ယူဆရပါသည်။ ဝေဖန်ရေးသဘောထားမှာမှာ-

“အနုပညာတစ်ရပ်နှင့် တွေ့ဆုံးကြိုက်သည့်အခါ အနုပညာပရီသတ်  
တစ်ယောက်က ထိုအနုပညာကို ခံစားသည်။ ခံစားရုံသက်သက်  
မျှသာ မဟုတ်ဘဲ ထိုအနုပညာကို စူးစမ်းသည်။ သုံးသပ်သည်၊  
အကြောင်းအကျိုးဆက်စပ်၍ စဉ်းစားသည်။ အနုပညာ၏သဘာဝကို  
စူးစမ်းသုံးသပ်၍ ဆက်စပ်စဉ်းစားရုံမျှမက ထိုအနုပညာတွင်  
ပါဝင်သော အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြော၍ ကြည့်သည်။  
မေးခွန်းတက်သည်၊ စောဒကတက်သည်။ ဤသို့ ထိုအနုပညာကို  
အလုံးစုံနားလည်ရန် ကြိုးပမ်းသည်”<sup>၃</sup>

ဟု မှတ်ယူရပါမည်။

J။ တိုက်ခိုး၏ စာပေပေပန်ရေးဆောင်းပါးများအပေါ် လေ့လာချက်

J။ ၁။ ဦးလတ်

စာရေးဆရာတိုက်စိုးသည် စာပေဆောင်းပါးအမျိုးမျိုးနှင့် ရသစာတမ်းများကို  
ရေးသားခဲ့သည်။ သူ၏ စာပေဆောင်းပါးများထဲတွင် ဝေဖန်ရေးဆောင်းပါးများလည်း  
ပါဝင်ပါသည်။ ထိုဝေဖန်ရေးဆောင်းပါးများထဲတွင် ဆရာတိုက်စိုး၏ စာပေအမြင်ကို

<sup>၁</sup> ဇော်ဇော်အောင်၊ ၂၀၀၆၊ ၁၇။

<sup>၂</sup> ဇော်ဇော်အောင်၊ ၂၀၀၆၊ ၁၈။

<sup>၃</sup> ဇော်ဇော်အောင်၊ ၂၀၀၆၊ ၁၉။

တွေ့ရပါသည်။ ဆရာတိက်စိုး၏ စာပေဝေဖန်ရေး သဘောတရားနှင့် အသုံးပြုသည့် နည်းနာများကိုလည်း လေ့လာခွင့်ရပါသည်။ ဆရာတိက်စိုး ဝေဖန်ထားသော ဦးလတ်၏ ရွှေပြည်စိုးဝေါ်အကြောင်းတွင် ဝေဖန်ရေးနည်းနာများအဖြစ် အပြင်ဝေဖန်ရေးနှင့် အတွင်းဝေဖန်ရေး နှစ်မျိုးလုံးကို အသုံးပြုထားသည်ကို တွေ့ရပါသည်။ ထိုနှစ်မျိုး အနက် ဆရာတိက်စိုးသည် အပြင်ဝေဖန်ရေးကို အလေးကဲ၍ တင်ပြထားသည်ဟု ထင်မြင်မိပါသည်။

စာရေးဆရာ တိုက်စိုးသည် ရွှေပြည်စိုးဝေါ် ရေးသားသူ ဦးလတ်ကို စိတ်ဝင်စားသည်။ ဦးလတ် မွေးဖွားကြီးပြင်းခဲ့သော ခေတ်ကာလနောက်ခံ၊ ထိုခေတ် ကာလနောက်ခံပေါ်တွင် မြန်မာမှူး မြန်မာ့ဟန်ကို ချုစ်ခင်လေးစားသော မျိုးချုစ် စိတ်ဓာတ်၊ ထိုစိတ်ဓာတ်တို့ကိုအခြေခံ၍ နယ်ခဲ့အုပ်ချုပ်ရေး စက်ယန္တရားအောက်တွင် ဦးလတ် ရင်ဆိုင်ရသော ပဋိပက္ခများကို ပြည့်ပြည့်စုစုဖို့ ထည့်သွင်းဖော်ပြထားသည်။ ပုဂ္ဂိုလ်ခင်မှ တရားမင်သည်ဆိုသည့် စကားအတိုင်းပင် ဆရာတိက်စိုးသည် ရွှေပြည်စိုးဝေါ်တွင် ဖော်ပြထားသော ဦးလတ်၏ပုံကို တစိမ့်စိမ့်ကြည့်၍ နှစ်သက်ခဲ့သူ ဖြစ်သည်။

ဦးလတ် ဝေါ်စာတင်ရေးသားသော အချိန်ကာလသည် ကိုလိုနီခေတ်ဦးကာလ ဖြစ်သည်။ မြန်မာဝေါ်ရှေ့၏အစဖြစ်သော မောင်ရင်မောင် မမယ်မဝေါ်သည် ၁၉၀၄ ခုနှစ်တွင် ပေါ်ထွန်းခဲ့သည်။ ဦးလတ်၏ ရွှေပြည်စိုး(၁၉၁၄)နှင့် စံပယ်ပင်ဝေါ်သည် (၁၉၁၂)ဝန်းကျင်တွင် ပေါ်ထွက်ခဲ့သည်။ ဆရာတိက်စိုးက ဦးလတ်၏ စာပေများကို ဝေဖန်ရာတွင် ထိုခေတ်က ခေတ်စားနေသော စာစလေ့အခြေအနေနှင့်ယူည့်၍ သုံးသပ် ပြုသည်။ ဦးလတ်သည် ခေတ်၏စရိတ်နှင့် မကင်းအောင်လည်း ရေးသည်။ ကာလပေါ် ဝေါ်တိ၏ဂုဏ်ရည်ဖြစ်သည့် လူသာဝအဖွဲ့ကိုလည်း ပါဝင်အောင် ရေးသည်ဟု သုံးသပ်တင်ပြထားသည်။ ထိုသဘောကို-

“ဦးလတ်သည် မြန်မာပါသသလောက် သူ့စာကလည်း နိပါတ်သုံး၊ ရာဇ်ဝင်သုံးစကားတွေနှင့်တကွ တေးထပ်၊ ဘောလယ်၊ ငိုချင်း စုံသည်။ သို့သော် စာပေသမားများက သူ့စာတွင် ထိုအချက်များ သာမက အခြား ထူးခြားချက်တစ်ခုလည်း ပါရှိသည်ဟု ဆိုခဲ့ကြသည်။ မှန်၏။ ဦးလတ်၏ အရင်သော်လည်းကောင်း၊ ဦးလတ်နှင့် ခေတ်ပြိုင်သော်လည်းကောင်း ကာလပေါ်ဝေါ်များ ပေါ်ပေါက်ခဲ့ဖူးရာ ထိုဝေါ်များတွင် စာနှစာယဉ်ပါသည်ချည်း ဖြစ်၏။ ဦးလတ်၏ ဝေါ်များတွင် တိုးလာသည့်မှာ လူသာဝအဖွဲ့ပေတည်း။ ကာလပေါ်

ဝတ္ထုတွင် လူသဘာဝအဖွဲ့သည် အလွန်အရေးကြီးသည့် အိုးရပ်ပင် မဟုတ်ပါလား။ လူသဘာဝ ဖော်နိုင်စွမ်းအတွက်ကြောင့် ဦးလတ်ကို လမ်းရှိုးဟောင်းထွင် ဆင့်ကာထွင်သူ ဟူ၍ စာပေသမားများက သာဘေးခဲ့ကြသည် မဟုတ်ပါလား”<sup>၁</sup>

ဟု သုံးသပ်ဝေဖန်ထားပါသည်။ ထိုဝေဖန်ရေးကိုကြည့်လျှင် ဦးလတ်၏ လူပုံကြော့ပုံ၊ မြန်မာပိသုံးများနှင့် ဆက်စပ်၍ သူ့စာများ၏ အနေအထားကို သုံးသပ်ပြသည်။ ထိုဝေဖန်ရေးသည် အပြင်ဝေဖန်ရေးသဘော ဖြစ်သည်။ တစ်ဆက်တည်းမှာပင် ဦးလတ်၏ဝတ္ထုပေါ်ပေါက်လာသည့် ခေတ်အခြေအနေကို တင်ပြပြန်သည်။ ထိုခေတ်အခြေအနေမျိုး၌ ခေတ်ပေါ့လည်း ပါဝင်ပြီးလျှင် စာပေပုံစံသစ်အဖြစ် ပေါ်ထွန်းလာသော ကာလပေါ်ဝတ္ထု၏ အိုးရပ်နှင့်ညီသည့် သဘောကိုလည်း ထူးခြားချက်အဖြစ် ဆန်းစစ်တင်ပြထားသည်။ ထိုအပိုင်းမှာမူ အတွင်းဝေဖန်ရေး ဖြစ်သည်။ အတွင်းဝေဖန်ရေး၏ သဘောအတိုင်း ဝတ္ထုတွင်း၌ ပါဝင်သော လူသဘာဝအဖွဲ့များကြောင့် ဦးလတ် ဂုဏ်တက်ရပုံကို ထောက်ပြထားသည်။ ဆရာတို့ကိုစိုးသည် ဝေဖန်စာများကို ရေးသားရာ၌ မိမိအမြှင်တစ်ခုတည်းကိုသာ တင်ပြခြင်း မဟုတ်ဘဲ ထိုခေတ်က စာပေသမားများ၏ အမြင်များနှင့်ယူဉ်၍ တင်ပြထားသောကြောင့် ဦးလတ်၏ဂုဏ်ရည်သည် ပို၍ ခိုင်မာခဲ့ရပါသည်ဟု ထင်မြင်မိပါသည်။

ဆရာတို့ကိုစိုးသည် စာရေးဆရာတစ်ဦး၏ စာပေအပေါ်ဝေဖန်ရာ၌ စိတ်စာတ်နှင့်ဆက်စပ်၍လည်း တင်ပြတတ်သည်။ ထိုသဘောကို-

“ဤအတိုင်းဆိုလျှင် ဦးလတ်သည် မြန်မာမှုကိုလည်း နှစ်သက်ပုံရသည်။ ဘဝအတွေ့အကြံကိုလည်း သုံးသပ်ဆင်ခြင်တတ်ပုံရသည်။ ဆင်ခြင်သမျှကိုလည်း ရေးဖွဲ့တတ်ပုံရသည်။ ဦးလတ်၏ အကြောင်းကို ကျွန်ုတ်သော သိချင်လာ၏”<sup>၂</sup>

ဟုလည်းကောင်း၊

“မည်သို့ပင်ဖြစ်စေ၊ သူ့ဘဝနှင့်သူ့စာကို စပ်ဟပ်ကြည့်ရသည်မှာ ဉာဏ်တိုးစရာ ဖြစ်လေသည်”<sup>၃</sup>

<sup>၁</sup> ထိုက်စိုး၊ ၂၀၀၆၊ ၁၉၇-၁၉၈။

<sup>၂</sup> ထိုက်စိုး၊ ၂၀၀၆၊ ၁၉၈။

<sup>၃</sup> ထိုက်စိုး၊ ၂၀၀၆၊ ၁၉၈။

ဟုလည်းကောင်း တင်ပြထားပါသည်။ ဆရာတိကိစ္စးသည် စာရေးသူ၏ဘဝနှင့် ဆက်စပ်၍ စာရေးသူ၏စာပေများ ပေါက်ဖွားလာရပုံကို အကျိုးသင့် အကြောင်းသင့် တင်ပြလေ့ ရှိသည်။ ဦးလတ်သည် ဆရာမတ်ကျောင်း၌ နေခဲ့သည့်အတွက် အင်းလိပ်စာကို ကျမ်းကျင်သည်။ အင်းလိပ်ဝတ္ထုများကို စွဲစွဲဖြေဖြေဖတ်သည်။ ဦးလတ်၏ဝတ္ထုများတွင် တွေ့ရသော လူသာဝအဖွဲ့များသည် အင်းလိပ်ဝတ္ထုများမှ ရရှိခဲ့သည်ဟု ထင်မြင်ယူဆ ပြထားသည်။ သူ၏ထင်မြင်မှုကို ဤမှန်င့် ရပ်မထားဘဲ ပို၍လေးနှက်လာအောင် သုံးသပ်ဟန်ကို-

“ဦးလတ်၏စာ၌ တွေ့မြင်ရသော လူသာဝအဖွဲ့ကို အင်းလိပ် ဝတ္ထုများက အထောက်အကူးပြုလေသလားဟု ကျွန်ုတ် တွေးမိ တော့သည်။ သို့သော ထိုသဘောကိုပင် မြန်မာပို့သအောင် ဦးလတ် စီစဉ်နိုင်ခဲ့ခြင်းမှာ သူ၏ရိုးတွင်းချဉ်ဆီထဲသို့ ငယ်စဉ် ကတည်းက စိမ့်ဝင်သော ရိုးရာပတ်ဝန်းကျင်၏ ပယောဂကြောင့် ဖြစ်ရပေမည်”<sup>၁</sup>

ဟု တင်ပြထားပါသည်။ ဦးလတ်၏ဝတ္ထုများသည် လူသာဝလည်းကျ၊ မြန်မာမှုလည်း ပို့သအောင် ရေးသားနိုင်ခြင်းမှာ ငယ်စဉ်ကပင် စိမ့်ဝင်နေခဲ့သော ရိုးရာယဉ်ကျေးမှု ပတ်ဝန်းကျင်၏ ပယောဂဖြစ်ကြောင်းကို ဆက်စပ်တင်ပြထားသည်။

အပြင်ဝေဖန်ရေး၏သဘောသည် စာပေ၏အရသာကို ခြေခြေမြစ်မြစ် နှစ်နှစ် ကာကာ ခံစားစေနိုင်သည်။ စာတစ်ပုဒ် ပေါက်ဖွားလာပုံကိုလည်း အကျိုးသင့် အကြောင်းသင့်ဖြစ်အောင် ဆင်ခြင်တွေးတော်ပြနိုင်သည်ကို တွေ့ရသည်။ ထိုမှတစ်ဆင့် အပြင်ဝေဖန်ရေးသဘောမှုသည် အတွင်းဝေဖန်ရေးသို့ရောက်အောင် ဆက်စပ်တင်ပြသည့် ဝေဖန်ရေးအမြင်ကိုလည်း တွေ့ရသည်။ ၁၉ ရာစု နောက်ပိုင်းခေတ်တွင် ဆရာလွန်းကိုချင်းတောင်တို့၏ ရပ်သေးပွဲများ ခေတ်စားသည်။ ဆတိုင်မွတ်ဦးကူး၊ မော်လမြိုင် ဆရာယော၊ ပဲခူးဦးဆုသာတို့၏ ဓာတ်စာအုပ်များကို တော်ရော်မြို့ပါ ဖတ်ရှုကြသည်။ ထိုသို့သော မြန်မာရိုးရာစေလေ့ ယဉ်ကျေးမှုများ၏ အရိပ်အငွေ့သည် ဦးလတ်၏ စာများ၌ ထင်ဟပ်နေသည်ကို ထောက်ပြထားသည်။ ဆရာတိကိစ္စးက-

“ဦးလတ်၏စာတွင် ပါ့မြိုကျမ်းကန်စကား၊ ဒေါင်းမြိုးနှင့် ပဒုမွှာ တို့၏ ပဟောမြို့ပြက်လုံးစကား၊ မင်းသားဦးစစ်တွေ ကသော နှန်းတော်ဖွား၊ ဘုရားလောင်းမျာ်က်မင်း မြိုင်ရပ် နှင်ခံရသည့်

<sup>၁</sup> တိုက်စိုး၊ ၂၀၁၆၊ ၁၉၉၆။

၈၁၄မှ ၈၂၅စကားတွေ ကြိုးကြားကြိုးကြား ပါလာသည်မှာ  
မြန်မာရိုးရာဓလ္လာ၏ ရောင်ပြန်ဟပ်ခြင်းပင် ဖြစ်လေသည်”

ဟု ဖော်ပြခဲ့ပါသည်။

ဦးလတ် ၁၉ နှစ်သား အရွယ်တွင် သီပါမင်း နန်းကျသည်။ တိုင်းပြည်  
လုံခြုံရေးနှင့်စပ်သော ရာဇ်ဝတ်ဘက်တို့တွင် တိုးချဲ့လာသည်။ ထိုအခြေအနေမျိုးတွင်  
စာပေဘက်၊ အနုပညာဘက်၌ ဝါသနာပါသော ဦးလတ်သည် ဝမ်းရေးအတွက် ပုလိပ်  
မင်းကြီးရုံး၌ အလုပ်ဝင်ခဲ့သည်။ မြို့ရာအနဲ့အပြားသို့လှည့်၍ ၁၈ နှစ်ခန့် အမှုထမ်း  
ခဲ့သည်။

စာရေးဆရာတို့သည် စာပေများကို ရေးဖွဲ့ရာ၌ ငှင်းတို့၏ ဝါသနာစရိတ်  
များသည် ၈၁၇ဆောင်များ၌ ထင်ဟပ်နေတတ်သည်။ ဦးလတ်သည် မိမိဘဝ  
တစ်လျောက်တွင် ပွဲကြည့်ဝါသနာ၊ စာဖတ်ခြင်းဝါသနာ၊ အဂ်လိပ်စာ၊ မြန်မာစာ  
တို့ကို လိုက်စားသည့်ဝါသနာ၊ အပြားအဟောဝါသနာများ ရှိခဲ့သည်။ ထိုသို့ရှိခဲ့သည့်  
အလျောက် စံပယ်ပင်ဝေါ်တွင် နယ်ပိုင်ဝန်ထောက်မင်းကို စရိတ်ပေါ်အောင် ရေးဖွဲ့နိုင်  
သည်။ ဦးလတ်၏ စံပယ်ပင်ဝေါ်၊ ဧပြည်စိုးဝေါ်တို့တွင် မြန်မှုဓလ္လာစရိတ်  
များသည် သရုပ်ပြင်နေတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဦးလတ်ကိုယ်တိုင်၏  
မြန်မှုမြန်မှုဟန်ကို ချစ်မြတ်နိုးစိတ် အမျိုးမာန်၊ ဘတိမာန် ချစ်စိတ်တို့ကြောင့်ဟု  
သုံးသပ်ပြထားသည်။ ရာဇ်ဝတ်အမှုထမ်းဝတ်စုနှင့် မအပ်စပ်သော မြန်မှုသွောင်ကို  
ဦးလတ်သည် တစ်သက်လုံး ထုံးခဲ့သူ ဖြစ်သည်။ နယ်ချဲ့အဂ်လိပ်တို့ လက်အောက်တွင်  
မဟုတ်မခံ စိတ်ဓာတ်ကြောင့် ရာထူးမှ နှစ်ပယ်ခြင်း ခံရသည်။

ဆရာတို့ကိုစိုးသည် အတွင်းဝေဖန်ရေးသဘောကိုလည်း အလေးထား တင်ပြ  
ခဲ့သည်။ ဝေါ်သည် ဒီဇိုင်းမွေးလောက်ကို အခြေခံ၍ စိတ်ကူးနှင့်ပေါင်းစပ် ရေးဖွဲ့ရသည်။  
စံပယ်ပင်ဝေါ်တွင် အသင့်ယုတ္တိ ရှိမရှိ၊ ဒီဇိုင်းလောကသဘော ပါဝင်မှ ရှိမရှိတို့ကို  
ဆန်းစစ်ပြထားသည်။ ထိုသဘောကို-

“စံပယ်ပင်ဝေါ်သည် ဒဏ္ဍာရီသဘောနှင့် ဒီဇိုင်းလောကသဘော  
ရောစပ်နေသည့် ဝေါ်မျိုး ဖြစ်သည်။ ဒဏ္ဍာရီသဘောများ  
(ဦးလတ်တို့အိမ်သားများ ဘဝင်ကျခဲ့သည့်) မန်ကျည်းတုံးရာကို  
ဗဟိုပြုသော အဖွဲ့တွင် ပါလေသည်။ ထိုအဖွဲ့တွင် ထင်ရားသော

---

<sup>°</sup> တိုက်စိုး ၂၀၀၆၊ ၂၀၀၀

ဘတ်ကောင်များမှာ မယ်သီ၊ ရွှေဖို့ နယ်ပိုင်ဝန်ထောက်မင်း  
အကြောင်းကလွှဲ၍ အသင့်ယူတို့ မပါ။ မန်ကျည်းတံ့သူ မယ်သီက  
ရန်ကုန်တွင် ဒုက္ခဖြစ်၊ မန်ကျည်းတံ့သား ရွှေဖို့က သူများ အနိုင်  
အထက်ပြုသည်ကို ခံရကာ ဓားပြုမှုတွင် ပါဝင်ရြှုံးလျှင်  
ထောင်ကျာ၊ အဆုံးသတ်ရောက်ခါမှ သူတို့နှစ်ဦး ပြန်လည်  
ဆုံးစည်းကာ မယ်သီ၏ဖစ်ငါးက မြှုပ်ထားခဲ့သော ရတနာသို့က်ကို  
ဖော်ယူကြီးပွားကြပုံ အကြောင်းသည် စာညွှန် စာပလီတို့ဖြင့်  
ရစ်သိုင်းမွမ်းမံထားသော်လည်း ဘတ်လမ်းအရာတွင်လည်း မနိုင်၊  
လူစရိတ်ဖော်ရာတွင်လည်း မပေါ်ဖြစ်လေသည်”<sup>၁</sup>

ဟု သုံးသပ်တင်ပြထားပါသည်။ ဆရာတိုက်စိုးသည် စံပယ်ပင်ဝါးကို ဝေဖန်ရာ၌  
ဝါးကို သဘောသဘာဝနှင့်အညီ ရှုမြင်ပြထားသည်။ ဝါးကိုမြတ်လမ်းသည်  
ဒိဋ္ဌလောက်၌ ရှိနေသော နေရာဒေသဖြစ်သော်လည်း ဘတ်လမ်းဖန်တီးထားပုံမှာ  
အသင့်ယူတို့ မရှိဟု သုံးသပ်ပြထားသည်။ ဘတ်လမ်းဖြစ်ရပ်များသည် အကျိုးသင့်  
အကြောင်းသင့် မဖြစ်ဟု ဝေဖန်သည်။ ဝါးကိုမြတ်ပုဒ်တွင် အရေးပါသော ဘတ်ကောင်  
စရိတ်များသည် သဘာဝမကျဟု ပညာရပ်ဆိုင်ရာစံဖြင့် တိုင်း၍ သုံးသပ်ပြထား  
သည်ကို တွေ့ရပါသည်။ စံပယ်ပင်ဝါးကို အသင့်ယူတို့အားကောင်းသော အပိုင်း  
ကိုလည်း ဖော်ပြထားသည်။ ထိုအကြောင်းကို

“သို့သော် ဦးလတ် ကြီးပြင်းခဲ့ရာ ရန်ကုန်ကို ကျောထောက်  
နောက်ခံပြု၍ ပဏ္ဍာတဝေဒနိယအသင်း ဥက္ကဋ္ဌ အရှင်ဦးသေလာ၊  
သီလရင် မယ်ခေမာ၊ တကာများ ဖြစ်ကြသော လောစံ၊ မောင်ချိန်  
တို့ကို သရုပ်ဖော်ရာ၌ ဦးလတ်၏အစွမ်းကို ကျွန်တော်တို့  
မြင်လာရသည်။ ထိုအဖွဲ့သည် ဦးလတ်၏ အတွေ့အကြံကိုမြှုပ်၍  
စိတ်ကူးညှဉ် ပွားလေသောကြောင့်ထင့်၊ တကယ်ယူတို့ ပါလေ  
သည်”<sup>၂</sup>

ဟု ဆိုထားပါသည်။

ဆရာတိုက်စိုးသည် အတိတ်ခေတ်တွင် ပေါ်ထွန်းခဲ့သော စံပယ်ပင်ဝါး၊  
ရွှေပြည်ဦးဝါးများနှင့် စာရေးဆရာ ဦးလတ်၏ စာပေဖန်တီးမှုစွမ်းရည်တို့ကို သုံးသပ်  
ရာတွင် ဝါးများပေါ်ပေါက်လာသည့် ခေတ်အခြေအနေ၊ စာရေးဆရာ၏ အတွေ့

<sup>၁</sup> တိုက်စိုး၊ ၂၀၁၆၊ ၂၀၄။

<sup>၂</sup> တိုက်စိုး၊ ၂၀၁၆၊ ၂၀၅။

အကြံ။ ဘဝပတ်ဝန်းကျင်၊ ထိုဝတ္ထာကိုဖတ်ရှုခဲ့ကြသည့် စာဖတ်သူတို့၏ တံ့ပါန်မှ အနေအထား၊ ထိုဝတ္ထာအပေါ် စာပေဝေဖန်ရေးဆရာတစ်ဦး၏ အမြင်တို့ကို ရှုထောင့် အမျိုးမျိုးမှ သုံးသပ်တင်ပြပြီးလျှင် စာဖတ်သူတို့၏ အမြင်ကိုလည်း ရှုထောင့် အထွေထွေမှ သုံးသပ်နိုင်ရန် လမ်းညွှန်ထားပါသည်။ ဝတ္ထာရေးသူတို့တွင်လည်း ဒိဋ္ဌဘဝ၌ ကြေကွဲဖွယ်ဖြစ်ရပ်များ ရှိတတ်ကြောင်းကို ဦးလတ်၏နေ့းကွယ်လွန်ရာတွင် အသာစရိတ်ကို စံပယ်ပင်ဝတ္ထာ စာမျခဖြင့် သြို့လှုံးရကြောင်း ဖော်ပြထားသည်။ ဦးလတ်ရေးဖွဲ့ခဲ့သော ဧည့်ပြည့်စုံဝတ္ထာနှင့် စံပယ်ပင်ဝတ္ထာ နှစ်ပုဒ်ကိုလည်း နှိုင်းယူဉ် ဝေဖန်ထားသည်။

“**ဧည့်ပြည့်စုံဝတ္ထာသည် စံပယ်ပင်ဝတ္ထာနှင့်ယူဉ်သော် ဘတ်ကောင် အမည်။ ဘတ်ကောင်၏ အလုပ်အကိုင်၊ ဘတ်ကောင်၏ ပတ်ဝန်းကျင်သာ ကွာခြားသည်။ အမြေခံဘတ်အိမ် တည်ဆောက်မှ မကွာခြား။**”

ဟူလည်းကောင်း၊

“**ထိုဘတ်အိမ်တစ်ခုလုံးသည် စိတ်ကူးယဉ်သာသာမျှသာ ဖြစ်သည် ဟု ဆိုအပ်လုပ်သည်။ သို့သော် ဘတ်အိမ် (၁) ဘတ်လက်တက် ဖြစ်သော ရန်ကုန်အဖွဲ့မှာမူ ဦးလတ်၏မြင်ပုံ၊ ဖွဲ့ပုံ ထူးခြားလှ သဖြင့် အလွန်အားရလောက်ပေသည်။**

ဟူ၍လည်းကောင်း၊

“**ဧည့်ပြည့်စုံဝတ္ထာကို လူကြီးလူငယ်မရွေး ကြိုက်ခဲ့ကြသည်။ မြန်မာစာ လိုက်စားခဲ့သော အိန္ဒိယပဋိညာဉ်ခံ ဝန်ထမ်းအဖွဲ့ဝင် (I.C.S) ဂျေအေစတုးဝပ်ကလည်း မြန်မာတစ်မျိုးသားလုံး ဂုဏ်ယူ လောက်သည့် ဝတ္ထာကြီးပါပေ ဟူ၍ ၁၉၁၄ခုနှစ်၊ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်တွင် ရေးသားချီးကျူးခဲ့လေသည်။**”

ဟူလည်းကောင်း သုံးသပ်တင်ပြထားပါသည်။

**ဦးလတ်၏ ဧည့်ပြည့်စုံဝတ္ထာနှင့် စံပယ်ပင်ဝတ္ထာတို့က ရရှိသော အကျိုးတရား ကိုလည်း-**

<sup>၁</sup> တိုက်စိုး၊ ၂၀၀၆၊ ၂၀၇။

<sup>၂</sup> တိုက်စိုး၊ ၂၀၀၆၊ ၂၀၇-၂၀၈။

<sup>၃</sup> တိုက်စိုး၊ ၂၀၀၆၊ ၂၀၉။

“ကျွန်တော်တို့သည် ဝထ္ဌကောင်းကို ဖတ်ခွင့်ရခဲ့ပြီ။ ဖတ်ခွင့်ရခဲ့၍ ထိုဝထ္ဌများမှ ဘဝအသိနှင့်ယူဉ်သော အရသာကိုလည်း ခံစားနိုင်ကြပြီ။ ဦးလတ်၏ဝထ္ဌများတွင် ရသ(စာပေ)နှင့် မဆိုင်သော ဆုံးမသံတွေ၊ ကြားညှပ်စကားတွေ၊ ဒီဇိုင်သဘာကုန်းသည့် ဒဏ္ဍာရီ ဟန်တွေ ပါသည်။ မှန်ပါ၏။ ထိုအချက်တွေကို ကျွန်တော်တို့ အပြစ်မဆိုသာပါ။ ထိုခေတ်၌ ဦးလတ် နည်းယူစရာ ကာလပေါ် ဝထ္ဌ၊ ပီပီသသဟူ၍ မရှိခဲ့။ ၂၀ ရာစ စာဖတ်ပရီသတ်၏ အလိုကို ဖြည့်နိုင်သည့် စာဟူ၍ မပေါ်သေး။ သို့သော် ဦးလတ်သည် ရှိုးရာပညာမှ အစီအကုံး အခြေခံရထားသည်။ တိုင်းတပါးစာပေ နှင့် နှီးစပ်သည်။ ဘဝအတွေ့အကြံ ကြွယ်သည်။ သိတတ် မြင်တတ်သော ညာ၏ပဋိဘာန်ရှိသည်။ ဤသို့ဖြင့် ဦးလတ်၏ ကလောင်မှ ဝထ္ဌကောင်း ပေါက်ဖွားလာရပေသည်”<sup>၁</sup>

ဟု သုံးသပ်တင်ပြထားပါသည်။

ဦးလတ်၏ ဝထ္ဌများတွင် ဒဏ္ဍာရီဆန်သောအဖွဲ့များ ပါနေသည်ဟု သာမန်၏၏ အကဲမဆတ်ဘဲ ထိုသို့ပါရခြင်း၏ အကြောင်းရင်းများကို နက်နက်နဲ့နဲ့ စိစစ်တင်ပြထားသည်။ ဝေဖန်ရေးအမြင် နက်နဲ့ပြီးလျှင် စာရေးသူအား အပြစ်မမြင်တတ်သော မျှမျှတတူမြှုပ်တတ်သော ဝေဖန်ရေးအမြင်ကို တွေ့ရသည်။ အားနည်းချက်များ ရှိသော်လည်း အားသာချက်များနှင့် ချင့်ချိန်၍ တင်ပြထားသည်။ ဝထ္ဌဟု ဆိုလျှင် နှာခေါင်းရုံးကြသည့် ခေတ်တွင် ဦးလတ်သည် ရဲရဲ့စုံနှင့် ဝထ္ဌရေးခဲ့ခြင်းကိုပင် စာရေးသူက စာပေအဖွဲ့ပုံသဏ္ဌာန်သစ်ကို ပြုစုံပျိုးထောင်ခဲ့သူအဖြစ် ရှုမြင်ခဲ့ပုံကို-

“ဤကဲ့သို့ ဦးလတ်ခေတ်က ကာလပေါ်ဝထ္ဌကို ရဲရဲစုံသဖြင့် ယခု ခေတ်တွင် ဝထ္ဌတွေကို ကျွန်တော်တို့ ဖတ်ချင်တိုင်း ဖတ်ရသည်။ ဝထ္ဌကောင်းမှ အာနိသင်ကို ရယူနိုင်သည်။ ဦးလတ်၏ကျေးဇူးကြီးလှပါသတည်း”<sup>၂</sup>

ဟု တင်ပြထားပါသည်။

ဆရာတိုက်စိုးသည် အတွင်းဝေဖန်ရေးနှင့် အပြင်ဝေဖန်ရေး နှစ်မျိုးလုံးကို အသုံးပြု၍ ဝေဖန်တင်ပြထားပါသည်။ သူသည် ဝေဖန်ရေးအမြင်တစ်ခုကို အလွယ်တကူ

<sup>၁</sup> ထိုက်စိုး၊ ၂၀၁၆၊ ၂၁၂။

<sup>၂</sup> ထိုက်စိုး၊ ၂၀၁၆၊ ၂၁၂။

မပြဘ အကြောင်းရင်းခံမှစ၍ တဖော်းဖြည်း တိုးမြှင့်တွေးဆကာ အကောင်းအဆိုးကို ခြေခြေမြှစ်မြစ် သိုင်းသိုင်းစိုင်းစိုင်း သုံးသပ်တင်ပြထားသည်ကို တွေ့ရပါသည်။

### ၂။ ပီမိုးနှင်း၏ စာပေါ်မြှုပ်

ဆရာတိုက်စိုးသည် ဦးလတ်ဆောင်းပါးတွင် ဦးလတ်၏ဘဝနှင့်စာပေအပေါ်တွင် ပိမိ၏အမြင်ကို တင်ပြထားပါသည်။ ပီမိုးနှင်း၏ စာပေအမြှင်ဆောင်းပါးတွင် ပီမိုးနှင်း၏ စာပေအမြှင်များကို အကိုးအကားများဖြင့် တင်ပြထားပြီးလျှင် ထိအမြှင်များအပေါ်တွင် စာရေးသူ၏ထင်မြှင်ချက်၊ သုံးသပ်ချက်များကို ထပ်ဆင့်တင်ပြထားသည်ကို တွေ့ရပါသည်။ ပီမိုးနှင်း၏စာပေအမြှင်ကို စာရေးသူက တစ်ဆင့်တင်ပြဟန် ရေးသားထားသည်။ ပီမိုးနှင်းသည် ကျမ်းကန်ကိုမြှို့မှ စာကောင်းသည်၊ စာလေးနှက်သည် ဟူသော အယူအဆကို တိုက်ဖျက်လိုသူဖြစ်သည်ဟု ဆရာတိုက်စိုးက ထင်မြှင်ချက်ပေးထားပါသည်။ ထိုသို့ပေးပြီးမှ ပီမိုးနှင်း၏စာပေအမြှင်ကို-

“မြန်မာမှာ တရားစာ၊ ကဗျာ၊ ဆုံးမစာ၊ ရာဇ်စာမှသာ  
စာဖြစ်သည့်အလား သတင်းစာ၊ ဂျာနယ်၊ မရွှေ့င်းများတွင်  
ထိစာမျိုးတွေကိုသာ တွေ့ရသည့်မှာ ြို့ငွေ့ဖွယ် ကောင်းလှလေပြီ။  
မြန်မာပညာရှိကြီး တစ်ယောက်ကမူကား ဘုရားစကား လက်မလွတ်ဘဲ  
မိမိအမြှေရေးလေ့ရှိကြောင်း မရွှေ့င်းြှို့ဖော်ပြ၏။ ဘုရားစကားပါမှ  
စာဖြစ်ရမည် မဟုတ်။ မည်သည့်အကြောင်းအရာကိုမဆို ဖတ်၍  
ကောင်းအောင်၊ တရားကျေလောက်အောင်၊ တစ်စုံတစ်ရာကို  
သတိရလောက်အောင်၊ စိတ်ြှို့လှပ်ရှားခြင်း တစ်ခုခုဖြစ်အောင်  
ရေးတတ်သော သူတို့သည် စာရေးကောင်း ဖြစ်၏”<sup>၁</sup>

ဟုလည်းကောင်း၊

“ဆုံးမစာများမှာ ဘုရားဟောကျမ်းများ၊ ရေးကျမ်းများကို အမို့ရသဖြင့် စာတတ်လျှင် သူသူငါင် ရေးနိုင်၏။ ဝတ္ထုကောင်း၊  
ကဗျာကောင်း၊ ဓာတ်ကောင်းများကိုကား သူသူငါင် မရေးနိုင်။  
ပင်ကိုယ်ဉာဏ်နှင့် စနစ်ကိုသိမှ ဖြစ်နိုင်လေသည်”<sup>၂</sup>

<sup>၁</sup> တိုက်စိုး၊ ၂၀၁၆၊ ၂၁၄။

<sup>၂</sup> တိုက်စိုး၊ ၂၀၁၆၊ ၂၁၅။

ဟု ရေးသားဖော်ပြထားပါသည်။ စိတ်ကူးညက်ဖြင့် ရေးဖွဲ့ရသော ရသစာပေကို ရေးနိုင်သူသည်သာ စာရေးကောင်းသူဖြစ်သည်ဟု ပီမိုးနှင်းက ခံယူသည်။ ပီမိုးနှင်း၏ စာပေအမြင်ကိုဖတ်ရှုပြီးလျှင် ဆရာတိကိုက်စိုးကာ-

“**ဤဘွင် ပီမိုးနှင်းသည် ရသစာပေ၏ သဘောကို ခေါက်မိကြောင်း ထင်ရှားလေသည်”**

ဟုသုံးသပ်ထားပါသည်။

ဆရာတိကိုက်စိုးသည် ပီမိုးနှင်းအနေနှင့် ရသစာပေကို အလေးထားသော်လည်း သုတစာပေကို လုံးဝပစ်ပယ်ခြင်း မဟုတ်ဟု မြင်သည်။ သူ၏အမြင်ကို ပီမိုးနှင်း၏ တိုးတက်ရေးမဂ္ဂဇိုင်းလာ ဆောင်းပါးကို အထောက်အထားပြကာ ခိုင်မာစေပါသည်။ ပီမိုးနှင်းက-

“**ထိုအတူ ရာဇော်ကို တစ်ဖက်သတ် လိုက်စားသော ရာဇော် ဆရာများကို ရေးစေပြီးနောက် အယ်ဒီတာက x x x ဆိုလိုရင်း အမိပ္ပါယ်ကို မပျက်စေဘဲ အမွန်းတင်ပေးမှ စာကောင်း ဖြစ်နိုင် လေသည်”**

ဟု ဖော်ပြထားပါသည်။ ပီမိုးနှင်း၏ စာပေများကို ဖတ်ရှုလေ့လာပြီးနောက် ဆရာ တိုက်စိုးက ပီမိုးနှင်းသည် သုတစာပေရော ရသစာပေပါ တန်ဖိုးထားပြီး ရေးသား နိုင်သူ ဖြစ်သည်။ သခင်ကိုယ်တော်မှုံး၏ စာပေများအပေါ်ဘွင် စေဖန်ထားသည့် ပီမိုးနှင်း၏အမြင်ကို အကိုးအထောက်ပြပြီးလျှင် သူ၏အမြင်ကို ထပ်ဆင့် တင်ပြထား ပါသည်။ ပီမိုးနှင်းက ဆရာကြီး သခင်ကိုယ်တော်မှုံး၏ စာနှင့်ပတ်သက်၍-

“**ယခုမျက်မြင် ကျွန်ုပ်တို့ခေတ်၌ မစွဲတာမောင်မှုံးသည် ရာဇော် တတ်သော စာရေးဆရာကြီး ဖြစ်၏။ ငှင်းပုဂ္ဂိုလ်၏ ကျော်ကြား ခြင်းမှာ ရာဇော်ကောင်းခြင်းကြောင့် မဟုတ်။ ငှင်း၏ ပင်ကိုယ်ညက် ကောင်းခြင်းကြောင့် ဖြစ်၍ စာဖတ်သူတို့၏စိတ်၌ စွဲ၍နေသော ငှင်း၏ စာအတိအစများမှာ ‘ချောင်းဦးဆယ်ရွာ၊ အလုံ၊ မုံရွာ တစ်လျောက်ဆီက၊ ပြောင်းဖူးသည် ဒါယကာ ငါမှာ၊ ငါကာ’ ဟူ၍**

<sup>၁</sup> တိုက်စိုး၊ ၂၀၁၆၊ ၂၁၄။

<sup>၂</sup> တိုက်စိုး၊ ၂၀၁၆၊ ၂၁၅။

လည်းကောင်း၊ ဤကဲ့သို့ ရာဇ်ဝင် မဟာဝင်နှင့် မဆိုင်သော  
ကိုယ်ပိုင်စကားဆန်းများ ဖြစ်ကြလေသည်”

ဟု သုံးသပ်တင်ပြထားပါသည်။ ထိုစာသားကို အကိုးအကားပြုပြီး ပီမိုးနှင်းအပေါ်တွင် ဆရာတိုက်စိုးက သုံးသပ်တင်ပြထားသည်မှာ—

“ပီမိုးနှင်းသည် အသိပညာသက်သက် ပေးသည့်စာနှင့် ရသ  
စာပေကို သူနေရာနှင့်သူ၊ သူကဏ္ဍနှင့်သူ ထားလေသည်။ တစ်နည်း  
ဆိုရသော် အကြောင်းအရာ တစ်ခုခုကို အထောက်အထားဖြင့်  
တင်ပြခြင်း၊ စုစမ်းရှာဖွေ၍ ရေးသားခြင်းသည်လည်း စနစ်ကျ  
ပါက ကောင်းသည်ပင် ဖြစ်၏။ လူဘဝ၊ လောကသဘာဝကို  
ကိုယ်ပိုင်အသိ ကိုယ်ပိုင်ညက်ဖြင့် ဖန်တီးပြသခြင်းသည်လည်း  
ရသမြောက်ပါက ကောင်းသည်ပင် ဖြစ်၏”

ဟု တင်ပြထားသည်ကို တွေ့ရပါသည်။

ဤဆောင်းပါးတွင် ဆရာတိုက်စိုးသည် မိမိနှစ်သက်စွဲလမ်းခဲ့သည့် စာရေး  
ဆရာကြီး ပီမိုးနှင်း၏စာများကို ဖတ်ရှုပြီး ပီမိုးနှင်း၏စာပေအမြင်ကို အကိုးအကား  
များဖြင့် ထပ်ဆင့်တင်ပြခြင်း ဖြစ်သည်။ ထိုသို့တင်ပြရာတွင် ရသစာပေ၏ သဘောကို  
စာဖတ်သူ နားလည်အောင် ရင်းလင်းတင်ပြထားသည်ကိုထောက်၍ ဆရာတိုက်စိုး  
သည်လည်း ပီမိုးနှင်းကဲ့သို့ပင် စာပေအမြင်ရှိသူဟု ယူဆနိုင်ပါသည်။ ပီမိုးနှင်း၏  
စာပေအမြင်ကို နေညိုညိုဝှုံးမှ ေတာ်ဆောင်တစ်ညီးဖြစ်သည့် စာရေးဆရာမ ညိုညို၏  
ပြောစကားဖြင့် တင်ပြထားသည်။ ပီမိုးနှင်းက မိမိ၏စာပေအမြင်ကို ေတာ်ဆောင်မှ  
တစ်ဆင့် တင်ပြထားခြင်း ဖြစ်ပါသည်။ စာရေးဆရာမ ညိုညိုက—

“စာရေးတဲ့နေရာမှာ လက်ဗြာင်ဖို့ကိုသာ အားထုတ်ပြီး မှတ်သား  
လောက်တဲ့ အတွေးအခေါ်၊ အကြံအစည်း၊ ညာ၏ရည်ညာ၏သွား  
မပါမရှိပြန်မှဖြင့် စာဖတ်တဲ့သူမှာ ညာ၏သစ်မတိုးဘဲ အကျိုးမဲ့  
ဖြစ်တာပါဘဲ”<sup>၃</sup>

ဟု ဖော်ပြထားပါသည်။ ပီမိုးနှင်း၏ စာပေအယူအဆအပေါ် ဆရာတိုက်စိုးက  
ဂုဏ်ပြဂုဏ်သည့် လေသံဖြင့် ပီမိုးနှင်းသည် ဂုဏ်မြောက်သည့်စာ၊ စိတ်ကူးညာ၏

<sup>၁</sup> တိုက်စိုး၊ ၂၀၀၆၊ ၂၁၅။

<sup>၂</sup> တိုက်စိုး၊ ၂၀၀၆၊ ၂၁၅။

<sup>၃</sup> တိုက်စိုး၊ ၂၀၀၆၊ ၂၁၆။

ပါသည့်စာကို စာပေလောကတွင် အမြဲမျှော်လင့်တောင့်တသူ ဖြစ်လေသည်ဟု သုံးသပ်ခဲ့ပါသည်။ ပီမိုးနှင်းကိုဝေဖန်ရာတွင် ဆရာတိက်စိုးသည် မိမိအမြင် ခိုင်မှ စေရန် ပီမိုးနှင်းကိုယ်တိုင် ရေးသားခဲ့သော စာပေအမြင်များနှင့်ယဉ်၍ တင်ပြလေ ရှိသည်။ ပီမိုးနှင်းက ခေတ်စမ်းပံ့ပြင်စာအုပ်တွင်ပါသည့် မောင်စိန်တင် (သိပ္ပံမောင်၏)၏ အင်းလေလံပွဲကို သုံးသပ်ရာတွင် ကျေးလက်စွာငယ်ရှိ သူတို့၏ ကိုယ်စိတ်အမူအရာ များကို ပေါ်လွှင်အောင် ရေးပြနိုင်သောစာ၊ ထိုဒေသနှင့်ထိုသူတို့၏ အမူအရာကို ပို့ပြန်သဖြင့် ရိုးရိုးရှင်းရှင်းရေးပြပုံ၊ ရယ်မေ့ဖွယ်များပါနေပုံတို့ကို ချီးကျူးတင်ပြ ထားသည်။ ခေတ်စမ်းကများများအပေါ်တွင် ပီမိုးနှင်း၏ အမြင်ကိုလည်း-

“ထိုကများများမှာ ရေးပညာရှိကြီးများ ချုန်လှပ်၍ထားခဲ့သော အသေးအဖွဲ့၊ အကြောင်းအရာကလေးများကို ဖွဲ့စွဲ၊ ရေးသားထားခြင်း ဖြစ်ကြသဖြင့် မပေါ်မရှိဖူးသေးသော မြန်မာစာသစ် တစ်မျိုး ဖြစ်ရကား ခေတ်အလျောက် တိုးတက်ခြင်း ဟူ၍ပင် ဆိုရ ပေမည်။ အသေးအဖွဲ့ဖြစ်သော်လည်း စာများမှာ မသေးမဖွဲ့ပေ။ အကြောင်းမူကား ရေးချင်စပ်ချင်ကြ၍ ရေးသောစာများ မဟုတ်။ ရေးစရာ၊ သီဖွဲ့စရာရှိ၍ စိတ်ကူးညက် ကွန်းမြူးခြင်းလျှင် အခြေခံသော အကြောင်းအချက် သဘာဝ၏ လုံးဆော်ခြင်းကြောင့် နှလုံးသွေးလှပ်ရှားကာ ရေးရသော စာများနှင့် တူလေသည်”<sup>၁၁</sup>

ဟူ၍လည်း ဝေဖန်ရေးသားထားပါသည်။

ဆရာတိက်စိုး ကိုးကားတင်ပြသည့် ပီမိုးနှင်း၏ စာပေအမြင်ကိုကြည့်လျှင် စာပေသည် ကျမ်းကန်ကိုမြှုံးမှ ကောင်းသည်မဟုတ်။ အသေးအဖွဲ့ကိုပင် ကိုယ်တိုင် တွေ့ကြုံခံစားမှု၊ ကိုယ်ပိုင်စိတ်ကူးညက်ဖြင့် ရေးသားခဲ့လျှင် ရသမြောက်သော စာကောင်း ဖြစ်နိုင်သည်။ ခံစားမှုနှင့် စိတ်ကူး၊ စိတ်သန်းကို အခြေခံမှ စာကောင်းပေမြန် ဖြစ်သည်ဆိုသည့် အမြင်များကို တွေ့ရသည်။ ထိုအမြင်ကို လက်ခံသည့်အလျောက် အထောက်အထား အကိုးအကားများဖြင့် တစ်ဆင့်တင်ပြထားသော ဆရာတိက်စိုး၏ စာပေအမြင်ကိုလည်း တစ်ပါတည်း တွေ့ရှိခံစားရပါသည်။ ဆရာတိက်စိုးက ပီမိုးနှင်းသည် သူ့ခေတ်သူ့အခါက သူ့ခွဲကိုင်ထားသော စာပေအမြင်ကို ရဲရဲရင့်ရင့် တင်ပြခဲ့သူ ဖြစ်လေသည်ဟု ဝေဖန်သုံးသပ်ထားပါသည်။

<sup>၁၁</sup> တိုက်စိုး၊ ၂၀၁၆၊ ၂၁၇။

## ၂။ ဦးဖိုးကျား၏။

ဦးဖိုးကျား၏စာကို မိမိတို့ခေတ်ကလူများ ကြိုက်ခဲ့ကြသည်။ ထိုအတူ ယနေ့ခေတ် လူများလည်း ကြိုက်ခဲ့ကြသည်။ ထိုသို့ဖြစ်ရခြင်းကို စာရေးသူက-

“ဦးဖိုးကျားသည် စေတနာလည်း ရှိ၏။ အရေးလည်း စွမ်းသည်။ ဤသည် စာရေးသူများအတွက် တကယ့်အချက် ဖြစ်လေသည်။ အချို့ စေတနာရှိသည်။ ကလောင်စွမ်း မရှိ။ ထိုအခါ ထစ်ငံ့ငံ့စာ တွက်လာ၏။ အချို့ ကလောင်နိုင်သည်။ စေတနာ မပါ။ ထိုအခါ ဟန်တွေ ပန်တွေသာ မြင်ရ၏။ အနှစ်မတွေ့။ စေတနာနှင့် ကလောင်စွမ်း ပေါင်းစပ်မိသော ဦးဖိုးကျား၏ စာမျိုးတွင်မူ ကျွန်တော်တို့တစ်တွေကို နှစ်သက်မြတ်နီးစေသော အာနိသင် ရှိလာလေတော့သည်”<sup>၁</sup>

ဟု သုံးသပ်တင်ပြထားပါသည်။

ဦးဖိုးကျား၏စာများကို သုံးသပ်ရာ၌ ဦးဖိုးကျား၏ စေတနာကို အလေးထား ပြောလိုသည့်အတွက် အပြင်ဝေဖန်ရေးသဘော ပါသည်ဟု ဆိုနိုင်သည်။ ဦးဖိုးကျား၏ စာရေးသားပုံ ကောင်းမွန်ခြင်းကြောင့် နှစ်သက်ရခြင်းဖြစ်သည်ဟု ဆိုရာ၌ အတွင်း ဝေဖန်ရေးသဘော ပါနေသည်ကိုလည်း တွေ့ရသည်။ ဤနေရာ၌ ဆရာတိကိစ္စီး၏ ဦးဖိုးကျားအပေါ် အမြင်ကို တွေ့ရသည်။ ဦးဖိုးကျားသည် စေတနာကောင်းပြီးလျှင် စာအရေးအသားကောင်းသောကြောင့် သူ၏စာများကို နှစ်သက်ရသည်ဟု ထင်မြင်ချက် ပေးသည်။ တစ်ထပ်တည်းပင် စာကောင်းပေကောင်း၏သဘောမှာ စေတနာကောင်း ရုံမျှမက အရေးအသားပါ ကောင်းမွန်မှုသာ ပရိသတ်အကြိုက် ဖြစ်နိုင်သည်ဆိုသော စာရေးသူ၏ စာပေအမြင်ကိုလည်း ထင်ဟပ်ပြထားပါသည်။

ဆရာတိကိစ္စီးသည် ဦးဖိုးကျား၏စာများကို သုံးသပ်ရာ၌ သူအလေးထားသည့် အပြင်ဝေဖန်ရေးကို ပို၍သုံးထားသည်ကို တွေ့ရသည်။ ဦးဖိုးကျားသည် ပထမ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ ထိုသပိတ်၏နောက်တွင် ပေါ်ပေါက်လာသည့် အမျိုးသားပညာရေးအဖွဲ့ချုပ်က တည်ထောင်သော အမျိုးသားကျောင်းများတွင် မြန်မာ ရာဇ်ဝင်၊ မြန်မာစာပေသင်ကြားရေး၌ ဦးဆောင်ခဲ့ပြီး အမျိုးသားပညာဝန်အဖြစ် ကွယ်လွန်သည်အထိ ထမ်းဆောင်ခဲ့သည်။ ထိုအတွေ့အကြံများက ဦးဖိုးကျားအား

<sup>၁</sup> ထိုကိစ္စီး၊ ၂၀၀၆၊ ၂၁၈။

စာကောင်းပေကောင်းများ ထွက်ပေါ်လာစေသည်။ စိတ်ကောင်း၊ စေတနာကောင်းများ ထွန်းကားလာစေသည်ဟု တွေးတောဆင်ခြင်ပြထားသည်။

ဦးဖိုးကျားသည် လူငယ်များအား ပြပြင်လမ်းညွှန်ပေးသော စာများနှင့် မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ၊ ခေတ်မီမြန်မာရာဇဝင်တို့ကို ရေးသားပြုစုခဲ့သည်။ ထိုသို့ စာအုပ်ကောင်းများ ရေးသားနိုင်ခြင်းကို ဆရာတိုက်စိုးက ဦးဖိုးကျား ကြီးပြင်း လာခဲ့ရသော ခေတ်၏နံချုပ်မှုကြောင့် ဖြစ်သည်ဟု ဝေဖန်ပြထားသည်။ အက်လိပ်စာ တတ်သူများသာ နေရာရပြီး မြန်မာစာမျေးမိန့်နေသော ခေတ် ဖြစ်သည်။ ထိုခေတ်ကို ဆရာတိုက်စိုးက –

“အေဘိုစီ ရှေ့တန်းရောက်၍ ကကြီး ခခွေး နောက်တန်း ရောက်နေသော ခေတ်”<sup>၁</sup>

ဟု ဆိုခဲ့သည်။ ထိုအရေးအသားက ဆရာတိုက်စိုးမြှုပ်လည်း ဦးဖိုးကျားကဲ့သို့ မျိုးချစ်စိတ်ကို အခြေခံသောစိတ်ဖြင့် ဝေဖန်ခဲ့ကြောင်း မှန်းဆရာသည်။ ထိုပြင် တော်ရွာရှိ ဘုန်းကြီးကျောင်းမြှုပ်နှံခဲ့ပြီးမှ အက်လိပ်ကျောင်းသို့ ရောက်ခဲ့ရသူဖြစ်၍ မြန်မာ့ရွာစလေ့၊ မြန်မာ့စာစလေ့တို့နှင့် ရင်းနှီးခဲ့ပြီးသူ ဖြစ်သည်။ ဦးဖိုးကျား တွေ့ကြုံခဲ့ရသော ခေတ်နှင့်ဘဝအတွေ့အကြုံမှုများအရ အမျိုးဘာသာ၊ သာသနဘာဝန်ကို ထမ်းဆောင်လိုစိတ် ပြင်းထန်လာသူ ဖြစ်ခဲ့သည်။ ထိုစိတ်စေတနာများကို အခြေခံ၍ မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ၊ ခေတ်မီမြန်မာရာဇဝင်၊ သီပါမင်းပါတော်မူ အရေးတော်ပုံ၊ ငါးရွှေ့ငါးဆယ်ကောက်နှစ်ချက် စသည့် စာအုပ်ကောင်းများကို ရေးသား နိုင်ခဲ့သည်။ ထိုသို့အားဖြင့် စာရေးသူ၏ ခေတ်ကာလနောက်ခံ၊ ဘဝပတ်ဝန်းကျင် တို့ကိုမြှုပ်၍ စေတနာများ နိုးကြားလာပြီးလျှင် တိုင်းကျိုးပြည်ပြု စာကောင်းစာမွန်များကို ရေးသားနိုင်ခဲ့သည် ဟူသော အတွေးသို့ရောက်အောင် ဆရာတိုက်စိုးက အဆင့်ဆင့် စည်းရုံးတင်ပြခဲ့သည်။ ဦးဖိုးကျားသည် ဝတ္ထုတို့များကိုလည်း ရေးသားခဲ့သည်။ ထိုဝတ္ထုတို့များနှင့် ပတ်သက်၍ ဆရာတိုက်စိုးက သူ၏အမြင်ကို –

“မိမိမျက်မောက်၌ တွေ့ကြုံနေရသော ခေတ်နောက်ပြန် အကျင့် အကြံ၊ မြန်မာ့ဖီနှင့် ဆန့်ကျင်သော အမှုအရာများနှင့်စပ်၍လည်း အခါကာလအားလျော့စွာ ဝတ္ထုဆောင်းပါး ရေးခဲ့လေသည်။ ရေးခဲ့သည်။ သမျှသည် ကျွန်းတော့စိတ်အထင် ဖတ်ကောင်းသည်၍ ဖြစ်ပေသည်။ ဖတ်ကောင်းသည်နှင့်ယူည်၍ စိတ်ကြွေစရာရှိလျှင် စိတ်ကြွေခဲ့ရသည်။ သတိတရားရစရာရှိလျှင် သတိတရား ရခဲ့သည်။

<sup>1</sup> တိုက်စိုး၊ ၂၀၁၆၊ ၂၁၉

အကြားအမြင် တိုးစရာရှိလျှင် အကြားအမြင် တိုးခဲ့ရသည်။  
ဝမ်းနည်းစရာ၊ ဝမ်းသာစရာရှိလျှင် ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့  
ရသည်”

ဟု သုံးသပ်တင်ပြထားပါသည်။

ဦးဖိုးကျားသည် စာဖတ်သူကို စိတ်ဓာတ်ကူးပြောင်းစေရနှုန်း အလွန်ကျမ်းကျင်သည်။ ဆိုလိုချက်ကို တိုက်ရိုက်မပြောဘဲ တစ်ဆင့်ပြီးတစ်ဆင့် တိုး၍ပြောသည်။ ထိုသဘောကို မြန်မာ့သဘင်ပြပြင်ရေးဆောင်းပါး၌ ဖော်ပြထားသည်မှာ-

“ဝန်ကြီးလေးပါး ထွက်လျှင်ပင် ေတ်လမ်းကိုပြော၍ ေတ်ကွက်တည်လေသည်။ ပထမဝန်က မည်သည့်တိုင်းပြည်၊ မည်သည့်မင်း၊ မည်သည့်သားတော် သို့မဟုတ် သမီးတော်၊ မည်သို့မည်ပုံဖြစ်သည်ကို ပြောပြလေသည်။ ထိုသို့ တစ်ဦးက ပြောထားပြီးသည်မှာ လုံလောက်လျက်နှင့် ဒုတိယဝန်ကလိုက်၍ ဟုတ်ကဲ့၊ အမတ်မင်းရဲ့ ဆိုပြီးလျှင် ပထမဝန် ပြောပြီးသည်ကို ထပ်၍ပြောသည်။ တတိယဝန်နှင့် စတုတ္ထဝန်တို့ကလည်း သံယောင်လိုက်လေသည်”

ဟု တင်ပြထားပါသည်။ ဆရာတိုက်စိုးက-

“ဤသည် ဦးဖိုးကျား၏အစွမ်းသတ္တိအချို့အဝက် ဖြစ်သတည်း”<sup>၃</sup>

ဟု နိဂုံးချုပ်ထားသည်။ ဦးဖိုးကျား၏စာများကို ဆရာတိုက်စိုးက သုံးသပ်ရှုနှုန်းစာကောင်းပေမွန်ဖြစ်ရန် စေတနာကောင်းပြီးလျှင် အရေးအဖွဲ့ ကျမ်းကျင်ရမည်။ ဘဝတွေ့ကြုံခံစားမှုများသည် စာကောင်းပေမွန် ဖြစ်ရန်အတွက် အကြောင်းတစ်ရပ် ဖြစ်သည်။ စာရေးကောင်းသူတို့သည် မည်သို့ပင်ရေးရေး စာဖတ်သူ၏ရှုပေါ်အောင် ရေးနိုင်စွမ်းရှိကြသည်ဆိုသော အမြင်ကို တွေ့ရသည်။

### ခံင့်သုံးသပ်ချက်

စာပေဝေဖန်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဝေဖန်ရေးစာရေးဆရာတို့၏အယူအဆအမျိုးမျိုး ရှိကြသည်။ ဆရာတက်တိုးက စာရေးဆရာသည် စာရေးဆရာ

<sup>၁</sup> တိုက်စိုး၊ ၂၀၁၆၊ ၂၂၀။

<sup>၂</sup> တိုက်စိုး၊ ၂၀၁၆၊ ၂၂၁။

<sup>၃</sup> တိုက်စိုး၊ ၂၀၁၆၊ ၂၂၁။

အဖြစ် လူစရိတ်၊ လူသဘာဝကို အရင်းတည်ရမည်။ လူတွင် အကုသိုလ်နှင့်ကုသိုလ်၊ သူယူတ်မှစိတ်နှင့် သူတော်ကောင်းစိတ်တို့ ရှိကြသည်ကို လေ့လာရေးသားရမည်ဟု ဆိုခဲ့သည်။ ဝေဖန်သုံးသပ်ရာ၌လည်း လူစရိတ်၊ လူသဘာဝအဖွဲ့ကောင်းများ ပါဝင်မှ ရှိမရှိ၊ စိတ်ကောင်းနှင့်စိတ်ယုတ် နှစ်မျိုးအနက် စာဖတ်သူတို့ စိတ်ကောင်းဘက်သို့ တိမ်းညွတ်လာအောင် မည်ကဲ့သို့ ရေးဖွဲ့တင်ပြရမည်ဆိုသည့် အချက်များကို ကြည့်၍ အကောင်းအဆိုး ဝေဖန်တတ်ကြသည်။ အချို့စာရေးဆရာများကူး လူတန်းစား အပေါ်တွင် မူတည်၍ ဝေဖန်သုံးသပ်သည်။ ထိုသူများမှာ ဆိုရယ်လစ်စာပေအမြင်ကို လက်ခံသူများ ဖြစ်ကြသည်။ အလုပ်သမားလူတန်းစားဘက်မှ ရပ်တည်ရေးသားသော စာပေများကို အကျိုးပြုစာပေဟု တန်ဖိုးထားကြသည်။

အချို့သော ဝေဖန်ရေးသမားများသည် အာယာတများ ရှိတတ်သည်။ ချိုးနိမ်လိုစိတ်၊ ထင်ပေါ်လိုစိတ်၊ တွင်ကျယ်လိုစိတ်များရှိပြီး ဝေဖန်ရေးသဘောမပီသဟု တွေ့ရသည်။ စင်စစ်မှာ ဝေဖန်ရေးသမားသည် စနစ်ကျရမည်။ စိတ်ထားဖြူစင်ရမည်။ အာယာတ ကင်းရှင်းရမည်။ သူလူကိုယ့်လူ အပ်စုမခွဲခြားဘဲ ဆုံးဖြတ်ရမည်။ စာပေသမာဓါ ရှိရမည်။ နှဲစပ်ရင့်ကျက်သော ဝေဖန်ပိုင်းခြားနိုင်သော အရည်အချင်းနှင့် ဂုဏ်သိက္ခာများ ရှိရမည်ဟု ဆိုထားပါသည်။ ဆရာတိုက်စိုး၏ စာပေဝေဖန်ရေး ဆောင်းပါးများကိုကြည့်လျှင် လူတန်းစားအမြင်နှင့် မကြည့်ဘဲ လူသဘာဝ ဖန်တီးတင်ပြပုံ သဘာဝကျမှု၊ မကျမှုကိုသာ အကဲခတ်သည်ကို တွေ့ရသည်။ စာရေးဆရာအပေါ် အာယာတအမြင် မရှိပေ။

ဦးလတ်၏စာပေများကို သုံးသပ်ရာ၌ ဦးလတ် ဖြတ်သန်းခဲ့ရသော ခေတ်နှင့် ဦးလတ်၏ဘဝကို ယူဉ်တွဲကာ ရှုကြည့်သည်။ ခေတ်၏ တိုက်တွန်းစွဲဆော်မှု၊ ခေတ်အမူအရာများ ထင်ဟပ်ချက်တို့ကြောင့် ရွှေပြည်စိုးဝတ္ထုနှင့် စံပယ်ပင်ဝတ္ထု ဖြစ်ပေါ်လာပြီးလျှင် စာရေးသူ၏ မြန်မာ့ယဉ်ကျေးမှုမှာလေ့ထုံးစံများအပေါ် နှစ်သက်မှု အငွေ့၊ အသက်များသည် လွမ်းမိုးနေသည်ဟု သုံးသပ်ပြထားပါသည်။ စာရေးသူ၏ ဘဝနှင့် စာပေကို ဆက်စပ်တင်ပြရာ၌ နယ်ချဲ့လက်အောက်တွင် ရှင်သန်းခဲ့ရသော ဦးလတ်၏ ဘဝကို ကရာဏာထား၍ သုံးသပ်ပြထားပါသည်။

ပီမိုးနှင်း၏စာပေအမြင်ကို သုံးသပ်ရာ၌ ပီမိုးနှင်း၏စာပေများသည် သူ့ခေတ်တွင် ဦးဆောင်နေခြင်းမှာ ပီမိုးနှင်းကိုယ်တိုင်က စာပေသဘောတရား၊ ရာသစာပေ၏ သဘောသဘာဝတို့ကို ကောင်းစွာ နားလည်သိမြင်သောကြောင့် ဖြစ်သည်ဟူသော အယူအဆ ရှိဟန် တူပါသည်။ ရေးဆန်သော စာပေလောကထဲတွင် ခေတ်အသွင်သို့ပြောင်း၍ ရသစာပေကောင်းများ ပေါ်ထွက်ရေးအတွက် ကိုယ်တိုင်လည်းရေးပြီး လမ်းညွှန်မှုလည်း ပြသော ပီမိုးနှင်းအပေါ် လေးစားစိတ်ဖြင့် သုံးသပ်ထားသည်ကို တွေ့ရပါသည်။

ဦးဖိုးကျော်အောင်းပါး၌မူ ဦးဖိုးကျော်အောင်းစာပေများ ကောင်းရခြင်းအကြောင်းမှာ စေတနာကောင်းမှု၊ အရေးအဖွဲ့ကောင်းမှု နှစ်မျိုးလုံး ညီညွတ်သောကြောင့်ဖြစ်သည်ဟု ခံယူထားသည်။ ထိုစေတနာကောင်းမှာလည်း ခေတ်နှင့် ဘဝအတွေ့အကြံမှ ပေါက်ဖွားလာခြင်းဖြစ်သည်ဟု ဆက်စပ်တွေးခေါ်ပြထားသည်ကို တွေ့ရသည်။ ဆရာတိုက်စိုး၏ ဝေဖန်ရေးအမြင်များသည် စာရေးဆရာတိုးသုံးလုံး အပေါ်၌ လေးစားစိတ်၊ တန်ဖိုးထားစိတ်များကို အခြေခံပြီး ဘဝနှင့်စာပေများကို ဆက်စပ်သုံးသပ်ပြထားသည့် ဝေဖန်ရေးသောကို တွေ့ရပါသည်။

### နိဂုံး

ဝေဖန်ရေးစာပေများသည် ကိုလိုနိခေတ်တွင် ထွန်းကားလာပါသည်။ ခေတ်စမ်းစာပေခေတ်တွင် သိပ္ပံ့မောင်ဝက် ဆရာတော်ဂျီနှင့် မင်းသုဝဏ်တို့၏ ကဗျာများကို ဝေဖန်သုံးသပ်သည်။ ဆရာတော်ဂျီနှင့် မင်းသုဝဏ်တို့ကလည်း သိပ္ပံ့မောင်ဝ၏ စကားပြုများကို ဝေဖန်ဆန်းစစ်သည်။ တစ်ခေတ်တည်း ပေါ်ထွန်းခဲ့သည့် စာပေအနုပညာရှင်တို့၏ အပြန်အလှန်သုံးသပ်သော ဝေဖန်ရေးအမြင်များသည် အမြင်ကြည်လင်ရှင်းသန့်သည်။ စာပေအပေါ်သာ အာရုံစုံစိုက်၍ သုံးသပ်ထားသည်ကို တွေ့ရသည်။ ထိုမှ တစ်ဆင့် ဝေဖန်ရေးစာပေများသည် တဖြည့်းဖြည့်း တိုးတက်ထွန်းကားလာခဲ့သည်။ တော်ဂျီနှင့် မင်းသုဝဏ်တို့၏ စာပေလောက်၊ ဒေါက်တာလှဖော် မြန်မာစာပေနည်းခံစာတမ်း၊ ဒရိုန်တာရာ၏ အလှဖော်၊ စာပေသောတရား၊ စာပေဝေဖန်ရေး၊ စာပေလှပ်ရားမှုစာအုပ်များသည် ဝေဖန်ရေးစာပေများဟု ဆိုရမည်။ တို့က်စိုး၏ အခြားသော ဝေဖန်ရေးဆောင်းပါးများလည်း ရှိပါသည်။ အဆိုပါ စာပေဝေဖန်ရေးဆိုင်ရာ ဝေဖန်ရေးစာပေများကို ဆက်လက် လေ့လာသုတေသနပြုသင့်ပါသည်ဟု ထင်မြင်မိပါသည်။

### ကျမ်းကျိုးဘာရှင်း

ဇော်ဇော်အောင်ဖတ်စာ။ (၂၀၀၄)၊ ရန်ကုန်၊ စိတ်ကူးချိုချိုစာအုပ်တို့က်။

ဇော်ဇော်အောင်။ (၂၀၀၆)၊ သရဖုဆောင်းပါးများ။ စိတ်ကူးချိုချိုစာအုပ်တို့က်။

တို့က်စိုး။ (၂၀၁၆)၊ တို့က်စိုးစာလက်ရွေးစင်။ ရန်ကုန်၊ နှစ်ကာလများစာအုပ်တို့က်။

ဝေဖန်ရေးစာပေစာတမ်းများ။ (၁၉၈၆)၊ ပထမတွဲ။ ရန်ကုန်၊ စာပေဟန်ပုန်းနှိပ်တို့က်။